

တဲ့ 什么? 什么东西? / ~ လဲ 什么? 什么东西? / ~ မြှုပ် 为什么? / ~ မြှုပ် 为什么? / ~ ကြောင် 为什么? / ~ မြှုပ် (罕) 为何? 为什么? / အခန်းထို့ ~ မျှမရှိ။ 房间里什么也没有。

ဘာကလိုတိတဲ့ နဲ့ <ba g-lo to to> 暧昧之事, 令人产生某种猜测的事: သူတို့နှစ်ယောက် ~ ဖြစ်နေကြတယ်။ 他俩有些暧昧关系。/ သူမှာမကား ~ ဘိက်လာဘာတာအာဖြစ်သိလော် ခဲ့ရသည်။ 跟她的关系已经到了有点意思的阶段。

ဘာကိတ် နဲ့ <ba keit> (俚) 什么事? ကိုယ်ဆရာ ~ ။ 老兄你有什么事?

ဘာဂါ နဲ့ <ba gi> [英 bogie] 四轮马车: ~ ရထား 马车
ဘာဂျာ နဲ့ <ba gya> ①手风琴: လက်ဆွဲ ~ ဆွဲသည်။ 拉手风琴。②口琴: ~ မှတ်သည်။ 吹口琴。③手风琴风箱式的折叠物

ဘာဂျို့ဗီးယားဆေး နဲ့ <ba gyi: ni: ya: hsei:> = ဗာဂျိုးဗီးယား ဆေး

ဘာ...ညာ... နေး <ba... nya...> ①表示不定指的构词(或词组)形式, 意即“这个那个”, “什么……什么”: မင်းဘာ တွေညာတွေပြောမနေ့။ 你别罗嗦! ②与 ဦ 連用, 意思是什么也没有(不, 别)……: သူညာတာမပြောညာမပြောနှင့် သိတ္ထိသွားသည်။ 他什么也没说就走出去了。/ ဘာမဟုတ် ညာမဟုတ်နဲ့အစောင်ကာခံရတယ်။ 无缘无故地受到了欺凌。/ ကျော်လဲဘာမဆိုင်ညာမဆိုင်နဲ့အဆွဲခံလိုက်ရတယ်။ 我却毫不相干地挨了说。

ဘာကက နဲ့ <ba n-ka> [巴] 诵经者

ဘာဗုံး နဲ့ <ba nu'> [巴] ①太阳 ②颜色 ③光: ~ ရွှေခေါင်းကြီး 太阳

ဘာဏ်မာ နဲ့ <ba nu' ma> [巴] 太阳

ဘာတာ နဲ့ <ba ta> [英 barter] 以货易货(贸易): ~ စနစ် 易货制

ဘာဘာညာညာ နဲ့ <ba ba nya nya> 这些那些(事情), 这样那样(东西): ~ ဝယ်မေနပါ။ 不要买这买那。/ မေနနဲ့လိုက်သာလိုက်ခဲ့ပါများ။ 别罗嗦, 跟我走就是了!

ဘာဘိဝိုဒီယား နဲ့ <ba bi lo ni: ya:> [英 Babylonia] 巴比伦王国

ဘာဘူး နဲ့ <ba bu> [印] (印度人尊称) 先生, 老爷: ~ ကုလား 印度斯坦人 / ~ ဗီး 先生, 老爷

ဘာဘူဇာ် နဲ့ <ba bu zaun> 没有包边的窄幅劣等棉毯

ဘာမထိုး I နဲ့ <ba m-hti> 大无畏的人, 勇敢的人 II နေး <ba m-hti> 毫无畏惧, 无所顾忌: ~ ပို့စာတို့ 大无畏的精神

ဘာမူ ကေး <ba hma:> = ဘာမူ

ဘာမျှ ကေး <ba hmya> (书) 什么也没……, 什么也不……: အခန်းထို့ ~ ဖို့။ 房间里什么也没有。/ ~ မဆိုင်

ကျ။ 毫无关系

ဘာရိယွှန် နဲ့ <ba ri yun> [英 baryon] 物 I 重子

ဘာရွန်ဒီ နဲ့ <ba run di> 布隆迪

ဘာဂေးဂီးယား နဲ့ <ba gei: ri: ya:> 保加利亚

ဘာလချောင် နဲ့ <ba l-khyawn> = ဘလချောင်

ဘာလီ နဲ့ <ba li> [英 barley] 大麦: ~ စောင့် 大麦粒 / ~ ရည် 大麦米汤(一种营养品)

ဘာလိုကျိုး နဲ့ <ba li kyun> 巴厘岛

ဘာလို့ပုံး နဲ့ <ba li bon:> 带把儿的提水桶

ဘာလို့ကုံး နဲ့ <ba lo lo> ①不清楚, 似乎是什么又不是什么地: သူကိုယ်တော့ ~ လုပ်နေတယ်။ 问他, 他不置可否。②不知不觉: ~ နိုင်တောင်လင်းမြှုံး။ 不知不觉地天都亮了。

ဘာလို့ညာလို့ ကေး <ba lo lo nya lo lo> = ဘာလို့

ဘာလောက်မျှ ကေး <ba laut hmya> (书) 无多大……: ~ အရောမြှုံး 无关紧要

ဘာလို့နြှောလို့ နဲ့ <ba lin myo> 柏林(民主德国首都)

ဘာဝ နဲ့ <ba wa> ①习性, 本性, 特性: လူငယ် ~ 青年习性 / ~ ရှိုက် 习惯, 习性 / ~ ဤ 习性相同, 同性 ②(书) 读文学作品的感受, 感情 ③生殖器: ဇွဲ့ ~ 女性生殖器 / ပုံး ~ 男性生殖器

ဘာဝကိုယာ နဲ့ <ba wa' k-ri' ya> 情态动词

ဘာဝနာ နဲ့ <ba w-na> [巴] [佛] 禅, 静虑: ~ ပျားသည်။ 静虑。/ ~ ဥက် 静虑所成的智慧

ဘာဝရုံ နဲ့ <ba wa' yout> 性别特征: ဇွဲ့ ~ 雌性性征 / ပုံး ~ 雄性性征

ဘာသာ I နဲ့ <ba dha> ①语言: ~ ဇား 语言学 / ~ ဖောကျမ်းကျင်သူ 语言学家 / ~ ဇကား 语言, 言语 / ~ ဂင်းဇကား 母语 ②宗教; 信仰: ဗုဒ္ဓ ~ 佛教 / ~ ဇား 宗教, 宗教问题 ③习俗: ~ ခေါ် 习俗, 风俗 / မြိမ်မာတို့ ~ လက်နှင့်ထမင်းစားကြရေး 缅甸人习惯用手抓饭吃。④课程, 科目: စာမေးပွဲနှင့်ဘယ်နှင့် ~ ပြောမလဲ။ 考试要考几门课程? / ~ လွှာ (大学里选修的) 一组专业课 ၆ ကေး

<ba dha> ①(与 အလျောက် 或 အထိုး 連用) 自然而然地: တုပိုယာတုပိုယာသည်။ မတီးအတိုးပေါ်ပါသော်လည်း အလို့ ~ မြို့ကြုံကြုံ ၏ 乐器虽没有敲打但自然发出了声音。/ ခေါ်သည် ~ အလျောက်ပြုသွားလော်။ 火气自然而然地消了。②按照传统, 传统地 III ၆ ၈ <ba dha> 用于两个相同代词之间, 表示按个人意愿: ငါ ~ ငါလုပ်၍ စားမည်။ 我自己谋生。/ ကိုယ် ~ ကိုယ်တို့ဗားစားအုပ်ဆိုင်တဲ့ဆိုင်မှာဝယ်တာပါ။ 我自己在另一家书店里买的。

ဘာသာကဲ့ နဲ့ <ba dha gwe:> = ဘာသာခြား

ဘာသာခြား နဲ့ <ba dha gya> ①另一种语言, 外国语: ~ ဌာမျိုးတတ်တဲ့ကျောင်းဆရာ 懂五种外语的教员 ②外国人, 外